



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အမိန့်ကြော်ငြာစာအမှတ်၊ ၇၀ / ၂၀၂၆

၁၃၈၈ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၁၄ ရက်

(၂၀၂၆ ခုနှစ်၊ ဇူလိုင် လ ၁၃ ရက်)

မှတ်ပုံတင်ခြင်း (Registration) လုပ်ငန်းစဉ်အတွက် ပုံစံများ သတ်မှတ်ထုတ်ပြန်ခြင်း

၁။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနသည် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ(က)နှင့် ပုဒ်မ ၈၆၊ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၉၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၁နှင့် အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၅ တို့အရ မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် အသုံးပြုရမည့်ပုံစံများအား ဤအမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သတ်မှတ်လိုက်သည် -

| စဉ် | အကြောင်းအရာ                                                                                                                                                                                                                                        | ပုံစံအမှတ်        |
|-----|----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|-------------------|
| ၁။  | အခွန်ထမ်းမှတ်ပုံတင်အမှတ် လျှောက်လွှာပုံစံ                                                                                                                                                                                                          | ပတခ(၀၀)-၀၁-၀၁     |
| ၂။  | သတင်းအချက်အလက်တောင်းခံလွှာ                                                                                                                                                                                                                         | ပတခ(၀၀)-၀၁-၀၁(က)  |
| ၃။  | အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ(က) နှင့် ပုဒ်မခွဲ(ဂ) တို့အရ ထုတ်ပေးသည့် အခွန်ထမ်းမှတ်ပုံတင်လက်မှတ်                                                                                                                               | ပတခ(၀၀)-၀၁-၀၂     |
| ၄။  | အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ(စ)နှင့်ပုဒ်မခွဲ(ဆ) တို့အရ ဝင်ငွေခွန်ဆိုင်ရာ သတင်းအချက်အလက်များ ပြောင်းလဲမှုတင်ပြလွှာ                                                                                                             | ပတခ(၀၀)-၀၁-၀၃     |
| ၅။  | အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ(က) နှင့် (ခ) အရ အခွန်ထမ်းမှတ်ပုံတင်ရန်အကြောင်းကြားစာ                                                                                                                                             | ပတခ(၀၀)-၀၁-၀၄     |
| ၆။  | ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ (က)နှင့် ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၃ တို့အရ ကုန်စည် ထုတ်လုပ်မှုလုပ်ငန်း သို့မဟုတ် ကုန်သွယ်မှုလုပ်ငန်း သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သူက မှတ်ပုံတင်ရန် သို့မဟုတ် သက်တမ်းတိုးရန် လျှောက်လွှာ | ပတခ(ကသခ)-၀၁-၀၁    |
| ၇။  | ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ (ခ)နှင့် ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၆ တို့အရ ကုန်စည်ထုတ်လုပ်မှုလုပ်ငန်း သို့မဟုတ် ကုန်သွယ်မှုလုပ်ငန်း သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းကို စတင်လုပ်ကိုင်ကြောင်း အကြောင်းကြားစာ                           | ပတခ(ကသခ)-၀၁-၀၁(က) |

| စဉ် | အကြောင်းအရာ                                                                                                                                                                                                                                                                                                    | ပုံစံအမှတ်     |
|-----|----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|----------------|
| ၈။  | ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄ အရ ကုန်စည်ထုတ်လုပ်သူ သို့မဟုတ် ကုန်သွယ်မှုဆောင်ရွက်သူ သို့မဟုတ် ဝန်ဆောင်မှုဆောင်ရွက်သူအား ထုတ်ပေးသည့် လုပ်ငန်းမှတ်ပုံတင်လက်မှတ်                                                                                                                                                | ပတခ(ကသခ)-၀၁-၀၂ |
| ၉။  | အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ(စ) နှင့် ပုဒ်မခွဲ(ဆ) တို့အရ ကုန်သွယ်လုပ်ငန်းခွန်ဆိုင်ရာသတင်းအချက်အလက်များ ပြောင်းလဲမှု တင်ပြလွှာ                                                                                                                                                             | ပတခ(ကသခ)-၀၁-၀၃ |
| ၁၀။ | ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ (ဂ)နှင့် ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၇ တို့အရ ကုန်စည်ထုတ်လုပ်မှုလုပ်ငန်း သို့မဟုတ် ကုန်သွယ်မှုလုပ်ငန်း သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်း အတွက် မှတ်ပုံတင်ရန် သို့မဟုတ် သက်တမ်းတိုးရန် သို့မဟုတ် လုပ်ငန်း စတင်လုပ်ကိုင်ကြောင်း အကြောင်းကြားစာပေးပို့ရန် အကြောင်းကြားစာ | ပတခ(ကသခ)-၀၁-၀၄ |
| ၁၁။ | အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲ(ဃ)နှင့် အထူးကုန်စည်ခွန်နည်းဥပဒေ ၃၊ ၅၊ ၆၊ ၇၊ ၈ တို့အရ အထူးကုန်စည်ကို တင်သွင်းသူ သို့မဟုတ် ထုတ်လုပ်သူ သို့မဟုတ် တင်ပို့သူက မှတ်ပုံတင်ရန် သို့မဟုတ် သက်တမ်းတိုးရန် လျှောက်လွှာ                                                                                 | ပတခ(အထခ)-၀၁-၀၁ |
| ၁၂။ | အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ (ဂ)၊ အထူးကုန်စည်ခွန်နည်းဥပဒေ ၉၊ နည်းဥပဒေခွဲ (က)၊ နည်းဥပဒေ ၁၀ နှင့် ၁၁ တို့အရ အထူးကုန်စည်ကို တင်သွင်းသူ သို့မဟုတ် ထုတ်လုပ်သူ သို့မဟုတ် တင်ပို့သူအား ထုတ်ပေးသည့် လုပ်ငန်းမှတ်ပုံတင်လက်မှတ်                                                                                 | ပတခ(အထခ)-၀၁-၀၂ |
| ၁၃။ | အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (စ) နှင့် (ဆ) တို့အရ အထူးကုန်စည်ခွန်ဆိုင်ရာ သတင်းအချက်အလက်များ ပြောင်းလဲမှု တင်ပြလွှာ                                                                                                                                                                        | ပတခ(အထခ)-၀၁-၀၃ |
| ၁၄။ | အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ (ခ) အရ အထူးကုန်စည်ထုတ်လုပ်မှုလုပ်ငန်း သို့မဟုတ် တင်သွင်းမှုလုပ်ငန်း သို့မဟုတ် တင်ပို့မှုလုပ်ငန်းအတွက် မှတ်ပုံတင်ရန် သို့မဟုတ် သက်တမ်းတိုးရန် အကြောင်းကြားစာ                                                                                                              | ပတခ(အထခ)-၀၁-၀၄ |

၂။ ယခင် ၁၇-၂-၂၀၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၄၂/၂၀၂၂ ဖြင့် ထုတ်ပြန်ခဲ့သည့် မှတ်ပုံတင်ခြင်း (Registration) လုပ်ငန်းစဉ်အတွက် အသုံးပြုရန်လိုအပ်မည့် ပုံစံများအား ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

၃။ ယခုအမိန့်ကြော်ငြာစာသည် ၁၇-၂-၂၀၂၂ ရက်မှစ၍ အကျိုးသက်ရောက်စေရမည်။

  
(မြမြဦး) ၇/၇/၁၆

ညွှန်ကြားရေးမှူးချုပ်  
 

စာအမှတ်၊ ၁(၁)/ ဥစ-၁/ ပတခ/ ၂၀၂၆ ( ၈၅၉၃ )

ရက်စွဲ ၂၀၂၆ ခုနှစ်၊ ဇူလိုင် လ ၁၃ ရက်

ဖြန့်ဝေခြင်း

ပြည်ထောင်စုဝန်ကြီးရုံး၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန

မြန်မာနိုင်ငံစာရင်းကောင်စီ

အခွန်အယူခံခံအဖွဲ့

ညွှန်ကြားရေးမှူးချုပ်၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန } မြန်မာနိုင်ငံပြန်တမ်းတွင် ထည့်သွင်းကြေညာပေးပါရန် မေတ္တာရပ်ခံပေးပို့ပါသည်။

ဒုတိယညွှန်ကြားရေးမှူးချုပ်များအားလုံး၊ ပြည်တွင်းအခွန်များဦးစီးဌာန

ဌာနခွဲညွှန်ကြားရေးမှူးများအားလုံး၊ ပြည်တွင်းအခွန်များဦးစီးဌာန

ဌာနမှူးများ၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး(၁၊၂)၊ ပြည်တွင်းအခွန်များဦးစီးဌာန

ဌာနမှူးများအားလုံး၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၁၊ ၂၊ ၃၊ ၄၊ ၅)၊

ပြည်တွင်းအခွန်များဦးစီးဌာန

တိုင်းဒေသကြီး/ ပြည်နယ်အခွန်ဦးစီးဌာနမှူးများအားလုံး၊ ပြည်တွင်းအခွန်များဦးစီးဌာန

ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး၊ ပြည်တွင်းအခွန်များဦးစီးဌာန

ပြန်ကြားရေးအဖွဲ့ (နေပြည်တော်) } ပြည်တွင်းအခွန်များဦးစီးဌာန website တွင် လွှင့်တင်ရန် ညွှန်ကြားပါသည်။

မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်

မိတ္တူကို

ရုံးလက်ခံ၊ မျှောစာတွဲ

သက်ဆိုင်ရာ  
အခွန်ထမ်းများကို  
အသိပေးရှင်းလင်း  
ညွှန်ကြားပါသည်။